

28. Gifts of the Holy Spirit

၂၈။ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများ

၂၈။ သူ့ရှေးလူးဝိလိုလ်, မှတ်းလၢင်, လဝ်;

Acts 2:38 Peter replied, “Repent and be baptized, every one of you, in the name of Jesus Christ for the forgiveness of your sins. And you will receive the gift of the Holy Spirit.

တမန်တော်ဝတ္ထု ၂:၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ပတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။

ဝုတ်ထုတမာဇ်, လဝ်; ၂:၃၈ ပေ, တရု ရှေးလၢတ်; ဧလ; ဝါး- ပုခင်းလွင်; ခင်, ရှိဝ် တမ်းလွတ်; ကပျီတ်; လိုင်သူခုန်းလုံလံ; မံ; လုံဧလ; ခါမ်, ကပ် ပပံ့တီလၢမ်, ခင်းခေ, မ, လိုင်; သီင် လဝ်; ယေ, သုခရီလုံ ရူးဂေးဂူးဂုခင်းတၢ။ ပေးဂြိုတ်းလိုင်ခင်, ခခင်လိုင် သူတမ်းလံ; ခါမ်, ကပ်သူ့ရှေးလူးဝိလိုလ်, မှတ်းလၢင်, လဝ်; ကေး။

Discussion: Repent and baptized and receive the gifts

ဆွေးနွေးရန် = နောင်တရ၍ ယေရှုခရစ်၏နာမ၌ပတ္တိဇံကိုခံကြလော့။

သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများရမည်။

ကခင်တေလံ; ကုပ်, လၢတ်; = ခုန်းလုံလံ; မံ; လုံဧလ; ခါမ်, ကပ်ပပံ့တီလၢမ်, ခင်းခေ, မ, လိုင်; သီင် လဝ်; ယေ, သုတၢ။ တေလံ; သူ့ရှေးလူးဝိလိုလ်, မှတ်းလၢင်, လဝ်; ကေး။

Acts 10:44-46 While Peter was still speaking these words, the Holy Spirit came on all who heard the message. The circumcised believers who had come with Peter were astonished that the gift of the Holy Spirit had been poured out even on the Gentiles. For they heard them speaking in tongues and praising God.

တမန်တော်ဝတ္ထု ၁၀:၄၄-၄၆ ထိုစကားကိုမြှောက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကိုကြားနာ ရသောသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။ တပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးကို သွန်းလောင်းသော ကြောင့်၊ အရေဖျားလှီးခြင်းကိုခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေ့ဝေခြင်းရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကိုချီးမွမ်းသည်ကိုကြားကြလေ ၏။

ဝုတ်ထုတမာဇ်, လဝ်; ၁၀:၄၄-၄၆ ခင်းမိုဝ်; ကခင် ပေ, တရု ရှေးလၢတ်; ခွါမ်းလိုင်ခင်, ခခင်ယူ, ခခင်လိုင် ဝိလိုလ်, မှတ်းလၢင်, လဝ်; ရွှားလူင်းမေးဂေးခိုင်ခပ်တင်းသီင်; တင်း လူင်ကခင်ထွမ်, ငါမ်းခေဂ်ပဂၢတ်; တြးလဝ်; ယူ, လိုင်; ခခင်ကေး။ ခပ်လိုင်; ကခင်ခါမ်, တၢင်းကခင်ထိုင်ဂိုမ်း ကခင်ပီခင်ဂုခင်းယုမ်, မၢတ်; ကခင်လွမ်း ပေ, တရု မေးလိုင်; ခခင်

မိုဝ်းကဆ်ခပ်ဂုဆ် ရူဆ်းတၢင်,လိဝ်တၢင်,ခိုဝ်းလံး; ဂုပဲခါမ်,ကပ်တၢင်းကဆ်သူ့ဂျေးလူး
ဝိလိုလ်,မုတ်းလၢင်,လဝ်; သွဆ်းလေၤ,ဂျးခိုဝ်ခပ်ဆ်လိုင် ခပ်မီးတၢင်းကဆ်ခွင်ဆၤ,
လူင်လၢင်ကျေး။ လွင်းမဆ်းလမ်း ခပ်လံးငိဆ်း ခပ်လိုဝ်းခဆ်ကပ်တၢင်းခွါမ်းဖၤ,သၤ,
ဂျးလိုဝ်ဂျးပိုင်သေလး; ယွင်းယေးတြးပိဆ်လဝ်;ဆဆ်ကျေး။

Discussion: The gift of the Holy Spirit had been poured out on Gentiles
ဆွေးနွေးရန် = တပါးအမျိုးသားတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူး
သွန်းလောင်း၏။

ကဆ်တေလံးဂုပဲ,လၢတ်; = သူ့ဂျေးလူးဝိလိုလ်,မုတ်းလၢင်,လဝ်;တူဂ်းဂ္ဂုတ်;တူဂ်းထိုင်
ဂျးခိုဝ်ဂူဆ်းတၢင်,လိဝ်တၢင်,ခိုဝ်းတၢင်းလံးကျေး။

1 Corinthians 12:4-11 There are different kinds of gifts, but the same Spirit. There are different kinds of service, but the same Lord. There are different kinds of working, but the same God works all of them in all men. Now to each one the manifestation of the Spirit is given for the common good. To one there is given through the Spirit the message of wisdom, to another the message of knowledge by means of the same Spirit, to another faith by the same Spirit, to another gifts of healing by that one Spirit, to another miraculous powers, to another prophecy, to another distinguishing between spirits, to another speaking in different kinds of tongues, and to still another the interpretation of tongues. All these are the work of one and the same Spirit, and He gives them to each one, just as He determines.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၂:၄-၁၁ ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြား
သော်လည်းဝိညာဉ်တော်တပါးတည်းရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်
လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှုအထူးထူး အထွေထွေရှိငြားသော်လည်း၊
ခပ်သိမ်း သောသူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။
ကောင်းသော အကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာပေး
တော်မူလျက်ရှိ၏။အဘယ်သို့နည်းဟူမူကား၊ဝိညာဉ်တော်အားဖြင့်တယောက်သောသူ
အားပညာတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား
ထိုးထွင်းခြင်းတရားကို ပေးတော် မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား
ယုံကြည်ခြင်းကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားအနာရော
ဂါကိုငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏။တယောက်သောသူအား၊တန်ခိုးကိုပြနိုင်သော
အခွင့်ကို၎င်း၊တယောက်သောသူအားပရာဖက်ပြုနိုင်သောအခွင့်ကို၎င်း၊တယောက်သော
သူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား ၍သိနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား
အမျိုးမျိုးသောဘာသာစကားကို ပြောနိုင် သောအခွင့်ကို၎င်း၊ တယောက်သောသူအား
ထိုဘာသာစကား၏အနက်ကိုတော်ပြုနိုင်သောအခွင့်ကို၎င်းပေးတော်မူ၏။ဤအခွင့်ရှိသမျှ

တို့ကိုတပါးတည်းသောဝိညာဉ်တော်သည်ပြုပြင်၍လူအသီးသီးတို့အားအသီးသီးခံရသော အခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။

၁ ဂျေးရီခမ်, ထု ၁၂:၄-၁၁ ပီရိုသမ် သူ့ရှေးလူးလင်း; ကမ်, မိုခမ်ဂခမ် မီးလံာ်လိုဝ် လံာ်ပိုင်သေဂျေး; မီးဝိလိုလ်, မူတ်းလင်, လင်း; ပုးလီဝ်ဂူလ်းဂျေး။ ပီရိုသမ် ကမူတင်း ကခမ်ပွင်ဂိုတ်းခခမ် ကမ်, မိုခမ်ဂခမ် မီးလံာ်လိုဝ်လံာ်ပိုင်သေဂျေး; မီးလင်း; ပုးလီဝ်ဂူလ်း ဂျေး။ ပီရိုသမ် ဂခမ်တင်းဂိုတ်းကမ်, မိုခမ်ဂခမ် မီးလံာ်လိုဝ်လံာ်ပိုင်သေဂျေး; မီးဗြူး ပီခမ်လင်း; ပုးလီဝ်ဂူလ်းကခမ်ဂိုတ်းဂျေးခမ်းတင်းသီင်း; တင်းလူင်ခခမ်ဂျေး။

ပုခမ်းကကျွမ်းကခမ်လီဝိုင်၊ မခမ်းလင်း; ပခမ်ဝိလိုလ်, မူတ်းလင်, လင်း; တီးဂူခမ်းဂျေးဂျေး ဂှင်းဗ်ဂှင်းမခမ်းထင်, ထင်, သျေးသျေးဂျေး။ ပီခမ်လိုဝ်ခင်, ဂှိုဝ်တျေးခမ်လမ်းလွမ်းလူလ်; ဝိလိုလ်, မူတ်းလင်, လင်း; ခခမ်မခမ်းလင်း; ပခမ်ပိုင်, လျေး, တီးဂူခမ်းဂျေးခိုင်း; ဂျေး။ လွမ်း လူလ်; ဝိလိုလ်, မူတ်းလင်, လင်း; ခခမ် မခမ်းလင်း; ပခမ်လျေးခမ်, ကခမ်ခတ်းမူင်, လီးလွင်, ဂျေး လံးခခမ်တီးဂူခမ်းဂျေးခိုင်း; ဂျေး။ လွမ်းလူလ်; ဝိလိုလ်, မူတ်းလင်, လင်း; ခခမ် မခမ်း

လင်း; ပခမ်တင်းယုမ်, မတ်းဂျေး; တီးဂူခမ်းဂျေးခိုင်း; ဂျေး။ လွမ်းလူလ်; ဝိလိုလ်, မူတ်း လင်, လင်း; ခခမ် မခမ်းလင်း; ပခမ်ကခမ်တင်းကခမ်ဂိုတ်းဂျေး; တင်းခံ; တင်းပီခမ်ဂျေးခခမ် တီးဂူခမ်းဂျေးခိုင်း; ဂျေး။ မခမ်းလင်း; ပခမ်ကခမ်တင်းကခမ်လင်းခခမ်ပျေးတခမ်းခမ်းခခမ် တီးဂျေးခိုင်း; ကခမ်ကခမ်လင်းဂိုတ်းပရေးဗီတ်းခခမ်တီးဂျေးခိုင်း; ကခမ်ကခမ် လင်းခခမ်ခခမ်လေးဂျေးလို့ဝိလိုလ်, တင်းလံာ်ခခမ်တီးဂျေးခိုင်း; ကခမ်ကခမ်လင်းခ

လတ်းဂျေးခခမ်, သျေး, ဂျေးလိုဝ်ဂျေးပိုင်ခခမ်တီးဂျေးခိုင်း; ကခမ်ကခမ်လင်းခခမ်, ခခမ် ကထိမ်းခခမ်, ဂျေးခခမ်, သျေး, တင်, လိုဝ်တင်, မိမ်းခခမ်တီးဂျေးခိုင်း; ဂျေး။ ကခမ်ဂျေး မီးလိုဝ်ခခမ် ပီခမ်ဝိလိုလ်, မူတ်းလင်, လင်း; ပုးလီဝ်ဂူလ်းဂိုတ်းပီခမ်လေး; မခမ်းလင်း; မိုင်, ပခမ်ကခမ်ခခမ်တီးဂျေးဂျေးဂူခမ်း ဂှင်းဗ်ဂှင်းမခမ်း ဂျေးခင်, ကခမ်ကလူဝ်, မခမ်းလင်း; မီးခခမ်ဂျေး။

Discussion: Different kinds of gifts

ဆွေးနွေးရန် = မတူညီသော ဆုကျေးဇူးတော်အထူးထူးအထွေထွေရှိ၏။
ကခမ် တေလံးဂျပ်, လတ်း; = မီးသူ့ရှေးလူးလင်း; ဂျေး; မိမ်းမိမ်းကခမ်ပီရို, ပိုင်; ဂခမ်ခခမ် ဂျေး။

Hebrews 2:4 God also testified to it by signs, wonders and various miracles, and gifts of the Holy Spirit distributed according to His will.

ဟေဗြဲထွတ်ဒစာ ၂:၄ ထိုသက်သေခံသောသူတို့နှင့်အတူတူရားသခင်သည်နိမိတ် လက္ခဏာအံ့ဘွယ်သောအမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုးအထူးထူးအပြားပြားအား ဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်မိမိအလိုတော်အတိုင်းဝေငှသောဆုကျေးဇူးအား ဖြင့်၎င်း သက်သေခံတော်မူပြီ။

ရှေးဥပဒေ ၂:၄ ဗြူးပီခမ်လင်း; ကမ်တင်းခခမ်မိမ်းလမ်းခခမ်, ကိမ်း, တင်း လွင်း; တင်း ကခမ်လီကမ်း တင်း တခမ်းခမ်းကခမ်လင်, လံးဂျေးလိုဝ်ဂျေးပိုင်၊ တင်းသူ့ရှေးလူးတင်း ကခမ် ဝိလိုလ်, မူတ်းလင်, လင်း; ခခမ်မိုင်, ပခမ်လွမ်းခခမ်, ကလူဝ်, မခမ်းလင်း; ခခမ်သေလေး; ခခမ်, သမ်း; သေ, ယူ, ဂျေး။

Discussion: Given according to His will

ဆွေးနွေးရန် = မိမိအလိုတော်အတိုင်းဝေငှပေးတော်မူ၏။
ကခင် တေလံး;ကုပ်,လၢတ်;=မခင်းလင်း;ပခင် လွမ်းခင်,ကလုပ်,တေ,မခင်းလင်း;ကေး;။

1 Corinthians 12:28-31 And in the church God has appointed first of all apostles, second prophets, third teachers, then workers of miracles, also those having gifts of healing, those able to help others, those with gifts of administration, and those speaking in different kinds of tongues. Are all apostles? Are all prophets? Are all teachers? Do all work miracles? Do all have gifts of healing? Do all speak in tongues? Do all interpret? But eagerly desire the greater gifts.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၂:၂၈-၃၁ ဘုရားသခင်သည်ပဌမအရာ၌တမန်တော်တို့ကို ၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသောသူတို့ကို၎င်း၊ထိုနောက်အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ရှိသောသူတို့ကို၎င်း၊သင်းထောက်တို့ကို၎င်း၊စီရင်အုပ်စိုးသောသူတို့ကို၎င်း၊အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောသူတို့ကို၎င်း၊အသင်းတော်၌ခန့်ထားတော်မူ၏။သင်းဝင်သူရှိသမျှတို့သည် တမန်တော်ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကိုပြနိုင်ကြသလော။ ရှိသမျှတို့သည်အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ရှိကြသလော။ရှိသမျှတို့သည်အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ကြသလော။ရှိသမျှတို့သည်ထိုဘာသာစကား၏အနက်ကိုဘော်ပြနိုင်ကြသလော။သင်တို့သည်အမြတ်ဆုံးသောဆုကျေးဇူးတော်တို့ကိုအလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သောလမ်းကို ငါပြဦးမည်။

၁ ကေးရီခင်,ထု ၁၂:၂၈-၃၁ ဖြူးပီခင်လင်း;ခါခင်းဝံ့တမခင်,လင်း;တင်းလံခင်းကရု,ပထမ၊ ပရေးဇီတ်;တင်းလံခင်းကရု,တုတိယ၊ သြ,သွခင်တင်းလံခင်းကရု,တတိယ၊ လိုခင်းခခခခခင်လိုင်းကခင်ခခပျူးတခင်းခင်း;၊ လိုခင်းခခခခခင်လိုင်းကခင်လံ;ကခွာင့် ကခင်ဂြိတ်းဂြိတ်း;တင်းခံ;တင်းပီခင်ဂြိတ်း;ခခခခခင်လိုင်းကခင်လွံ;ထီမ်ပိုခင်း;၊ ခခခခခင်လိုင်းကခင်ထတ်းသင်း;ကုပ်ပိုင်, ခခခခခင်လိုင်းကခင်လင်းလၢတ်;ခွမ်းဖေ,သု,ဂူးလိုဝ်ဂူး;ပိုင်ခခခခခင် ခင်းလိုင်းလင်း; ကေး;။ ခခခခခင်မီးတင်းသီင်း;တင်းလူင် ပီခင်တမခင်,လင်း;ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင် ပီခင်ပရေးဇီတ်;ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင် ပီခင်သြ,သွခင်ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင်ခခပျူးတခင်းခင်း;ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင်လံ;ကခွာင့်ကခင်ဂြိတ်းဂြိတ်း;တင်းခံ;တင်းပီခင်ဂြိတ်း;ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင် လင်းလၢတ်;ခွမ်းဖေ,သု,ဂူးလိုဝ်ဂူး;ပိုင်ဂြိတ်း။ ဂူးမီးတင်းသီင်း;တင်းလူင် လင်းဖုလ်,ခခကထိတ်;ခပ,ခွမ်းဖေ,သု,ခခခခခင်ဂြိတ်း။ သုကွခင်ခခမီးကလုပ်, ခွံးလံ; သုဂူးလူးလင်း;ကခင်မျှတ်;လီသေပိုခင်း;ခခခခခင်တု။ တေး;လီဝ်ဂတ်တမ်းခခပျူးသီခင်း;တင်းကခင်ယီင်း;ခီခင်းမျှတ်;ခေ,ခခခခခင်တီး;သုလူးခွခင်,ကေး;။

Discussion: Desire the greater gifts

ဆွေးနွေးရန် = အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို သာ၍ အလိုရှိကြလော့။
ကန်တေလံးဂျပ်, လာတ်; = ယိုင်ခံခမ်းမီးလုံ, ကန်ခွံ; လံး; သူ့ရှေးလူးကန်ယိုင်ခံခမ်း
မျှတ်; လီခေခံတၢ။

1 Corinthians 14:5 I would like every one of you to speak in tongues, but I would rather have you prophesy. He who prophesies is greater than one who speaks in tongues, unless he interprets, so that the church may be edified.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၄:၅ သင်တို့ရှိသမျှသည် အခြားသောဘာသာစကား ဖြင့်ပြောစေခြင်းငှါ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှါ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသောဘာသာစကားဖြင့်ပြောသောသူသည် အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြုလျှင်၊ သူ့ထက်ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။

၁ ရှေးရီခမ်, ထု ၁၄:၅ ဂ်မီးကလုင်, ခွံ; ရှုံး; သူ ကပ်တင်းခွမ်းဇေ, သၢ, တၢင်, လိုဝ် တၢင်, ပိုင်လာတ်; ကျေး;။ ရှုလုံးကျေး ဂ်ယိုင်; ခံခမ်းမီးကလုင်, ခွံ; ရှုံး; သူ့ဂြိုတ်; ပရေး ဇီတ်; ကျေး;။ လွင်းမခမ်းလမ်း ခင်, ရှိုဝ်တမ်းလံ; ဧတ, ဂြိုတ်; လိုဝ်; လင်း; လိုင် ရှေးကန် ဂြိုတ်; ပရေးဇီတ်; ခေခံ ယိုင်; ခံခမ်းမျှတ်; သေရှေးကန်ကပ်တင်းခွမ်းဇေ, သၢ, တၢင်, လိုဝ်တၢင်ပိုင်လာတ်; ဧလ; ကမ်, ဇေလ်, ဧခေကထိတ်; ဧပ, ပခမ်ခေခံ ကျေး;။

Discussion: Speaking in tongues with interpretation and prophesy

ဆွေးနွေးရန် = အခြားသောဘာသာစကားဖြင့်ပြောသောသူသည်အသင်းတော်ကို တည်ဆောက်ခြင်းငှါအနက်ကိုမဘော်မပြုလျှင်၊ သူ့ထက်ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။

ကန်တေလံးဂျပ်, လာတ်; = ရှေးကန်လာတ်; ခွမ်းဇေ, သၢ, တၢင်, လိုဝ်တၢင်, ပိုင်ခေခံ ပေးကမ်, မီးတၢင်းကန်ဇေလ်, ဧခေကခေဂ်ကထိတ်; ဧပ, မခမ်းဧလ; ပီခမ်တၢင်းကန်ဧတ, ဂြိုတ်; လိုဝ်; လင်း; လိုင်ရှေးကန်ဂြိုတ်; ပရေးဇီတ်; ခေခံ ယိုင်ခံခမ်းမျှတ်; ကျေး;။

1 Corinthians 14:22-28 Tongues, then, are a sign, not for believers but for unbelievers; prophecy, however, is for believers, not for unbelievers. So if the whole church comes together and everyone speaks in tongues, and some who do not understand or some unbelievers come in, will they not say that you are out of your mind? But if an unbeliever or someone who does not understand comes in while everybody is prophesying, he will be convinced by all that he is a sinner and will be judged by all, and the secrets of his heart will be laid bare. So he will fall down and worship God, exclaiming, "God is really among you!" What then shall we say, brothers? When you come together, everyone has a hymn, or a word of instruction, a revelation, a tongue or an interpretation. All of these must be done for the strengthening of the church. If anyone speaks in a tongue,

two - or at the most three - should speak, one at a time, and someone must interpret. If there is no interpreter, the speaker should keep quiet in the church and speak to himself and God.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၄:၂၂-၂၈ သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည်ယုံကြည်သောသူတို့အားနိမိတ်လက္ခဏာဖြစ်သည်မဟုတ်။မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာဖြစ်သတည်း။ ပရောဖက်ပြုခြင်း အမှုမူကား၊ မယုံကြည်သောသူတို့အဘို့မဟုတ်၊ ယုံကြည်သောသူတို့ အဘို့ဖြစ်သတည်း။ ထိုကြောင့် အသင်းဝင်သူအပေါင်းတို့သည်စည်းဝေး၍အခြားသောဘာသာဖြင့်ဟောပြောလျက်နေကြစဉ်တွင်မယုံကြည်သောသူ၊မတတ်သောသူသည်ဝင်လာလျှင်၊သူတို့ကိုသူရူးဖြစ်ကြသည်ဟုပြောမည်မဟုတ်လော။သို့မဟုတ်သင်းဝင်သူအပေါင်းတို့သည်ပရောဖက်ပြု၍နေကြစဉ်တွင်မယုံကြည်သောသူ၊မတတ်သောသူသည်ဝင်လာလျှင်၊အသင်းဝင်သူအပေါင်းတို့သည်သူ၏အပြစ်ကိုဘော်ပြု၍သူ့ကိုစစ်ကြော စီရင်ကြ၏။ ထိုသို့ သူ၏စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည်ထင်ရှားပြန်၍သူသည်ပြပိတ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည်သင်တို့တွင် အမှန်ရှိ တော်မူသည်ဟု သက်သေခံလိမ့်မည်။ ညီအစ်ကိုတို့၊ အဘယ်သို့နည်း၊ သင်တို့စည်းဝေးကြ သောအခါ၊ ဆာလံသီချင်းကိုရသောသူ၊ ဆုံးမသြဝါဒစကားကို ရသောသူ၊ အခြားသောဘာသာ စကားကိုရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော်ပြရာကိုရသောသူ၊ အသီးအသီး ရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြလော့။ အခြား သောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော်သုံးယောက်ဖြစ်စေ၊တယောက်နောက်တယောက်ပြော၍တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရားသခင်အား၎င်း ပြောစေ။

၁ ဂေးရီခေ်,ထု ၁၄:၂၂-၂၈ ပေးပီခေ်လှိုဝ်ခေ်,ခေ်လှိုဝ် ဂွါမ်းဗေ,သ,တၢင်,လှိုဝ်တၢင်,ပိုင်ခေ် ပီခေ်ခေ်မိတ်;လတ်;ခေ်ပုခေ်;ခေ်လှိုဝ်းကခေ်ယုမ်,မၢတ်;ခေ်ကမ်,လှို;။ ပီခေ်ခေ်မိတ်;လတ်;ခေ်ပုခေ်;ခေ်လှိုဝ်းကခေ်ကမ်,ယုမ်,မၢတ်;ခေ်ကေး;။ တၢင်းကခေ်ဂြိုတ်းပရေးဗေ်တ်;လမ်း ပီခေ်ခေ်မိတ်;လတ်;ခေ်ပုခေ်;ခေ်လှိုဝ်းကခေ်ကမ်,ယုမ်,မၢတ်;ခေ်ကမ်,လှို;။ ပီခေ်ခေ်မိတ်;လတ်;ခေ်ပုခေ်;ခေ်လှိုဝ်းကခေ်ယုမ်,မၢတ်;ခေ် ကေး;။ ပိုင်;ခေ်လေး; မှိုဝ်;ကခေ်ဂူခေ်;ခေ်လှိုဝ်းလတ်;တင်းသီင်း;တင်းလှိုဝ် လူ့ခေ်တုမ်ခေ်လေး;ဂူးဂေးဂူးဂူးခေ် ကွခေ်ခေ်လၢတ်;ဂွါမ်းဗေ,သ,တၢင်,လှိုဝ်တၢင်,ပိုင်ယု,ခေ်လှိုဝ် ခေ်လှိုဝ်းကခေ်ကမ်,ဂူထွမ်,လှို ခေ်လှိုဝ်းကခေ်ကမ်,ယုမ်,မၢတ်;လှိုလှိုဝ်းခေ် ခေ်;မူးခေ်လှိုဝ် ခေ်တတ်းဝူး သူပီခေ်ဂူခေ်;ယွင်,ဝူးခေ်ကမ်,လှို;ဂြိုဝ်။ ကမ်,ခေ်ကေး; မှိုဝ်;ကခေ်ဂူခေ်;ခေ်လှိုဝ်းလတ်;တင်းသီင်း;တင်းလှိုဝ် ကွခေ်ခေ်ဂြိုတ်းပရေးဗေ်တ်;ယု,ခေ်ပေးဂူခေ်;ပူးခေ်; ကခေ်ကမ်,ယုမ်,မၢတ်;ခေ် ခေ်;မူးလှိုဝ် လွင်းတၢင်းခေ် တတ်းပီခေ်တၢင်းကခေ်ဗေ်တ်,ကွတ်ကခေ်ပျူဂူပျိုတ်;မခေ်လေး; တတ်းပီခေ်တၢင်းကခေ်လီတ်;ထၢမ်လီ,ယၢင်,မခေ်ကေး;။ ခေ်,ခေ်လေး;လွင်းတၢင်းကခေ်ကမ်,ထၢင်,သူးဂူးခေ်;ဂူဝ်လှိုမခေ်ခေ်တတ်းလံ;ပီခေ်တၢင်းကခေ်ထၢင်,သူးမူးလေး; မခေ်တတ်းခုပုံမူပ်,ယု,သေယဝ်

ရှင်းခွံ၊ ဖြူးပီခင်လင်းကျား။ မခင်းတင်းခါမ်၊ သာဂ်းသေ၊ ခလးဝး၊ ဖြူးပီခင်လင်းမီး
ဂးခင်းသူကမာခင်၊ ခခင်ပီခင် ကျား၊ ဝးခင်၊ ခံယူ၊ ကျား။
ပီးခွင့်ခပ်ကိုလင်း၊ ပီခင်လိုဝ်ခင်၊ ရှိဝ်။ မိုဝ်းကခင်သူလူဂခင်တုမ်ဂခင်ယူ၊ ခခင်လိုဝ်။
ပေး ဂျေခိုင်၊ လံးတင်းကခင်ဂိုတ်းခွမ်းသျှ၊ လာမ်၊ ဂျေခိုင်၊ လံးခွမ်းကခင်သင်၊
သွခင်သင်းမ၊ ဂျေခိုင်၊ လံးခွမ်းဖျေ၊ သျှ၊ တိုင်၊ လိုဝ်တိုင်၊ ပိုင်၊ ဂျေခိုင်၊ လံးပျှ၊ တိုင်း
လင်း၊ ဂျေခိုင်၊ လံးလွင်းတင်းကခင်ဖုလ်၊ ခခင် ကထိုင်းခပ၊ ခွမ်းဖျေ၊ သျှ၊ ခခင်လိုဝ်။
ရှ်းတင်းသိုင်းတင်းမူတ်း ပီခင်တင်းကခင်ခတ၊ ဂိုတ်းတျှ။ ပေးမီးဂျေကခင်လာတ်းခွမ်း
ဖျေ၊ သျှ၊ တိုင်၊ လိုဝ်တိုင်၊ ပိုင်လိုဝ် သွင်ဂျေသေကမ်၊ ဝး၊ တီးခမ်သုတ်းမခင်းသမ်
ဂျေသေကမ်၊ ဝး၊ ရှ်းဂျေခိုင်၊ ယဝ်ဂျေခိုင်၊ လာတ်းခလး၊ သမ်ရှ်းဂျေခိုင်၊ ဖုလ်၊ ခခင်
ကထိုင်းခပ၊ မခင်းတျှ။ ပေးကမ်၊ မီးဂျေကခင်ဖုလ်၊ ခခင်ကထိုင်းခပ၊ မခင်းလိုဝ်ရှ်းဂျေ
ကခင်လာတ်းခွမ်း ဖျေ၊ သျှ၊ တိုင်၊ လိုဝ်တိုင်၊ ပိုင်ခခင် ယူ၊ တိုတ်၊ တိုတ်၊ ဂးခင်းလိုဝ်း
လင်းခလး၊ ရှ်းမခင်းလာတ်းတီးတူဝ်လင်းဂပ်၊ ကိတ်၊ တင်း တီးဖြူးပီခင်လင်း ရှင်းဂုလ်း
မခင်းတျှ။

Discussion: Other tongue with interpretation

ဆွေးနွေးရန် = အခြားသောဘာသာစကားဖြင့်ဟောပြောသောသူရှိလျှင်၊
စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည်အသင်းတော်၌တိတ်ဆိတ်စွာနေ၍
မိမိအား၎င်း၊ ဘုရားသခင်အား၎င်း ပြောစေ။
ကခင်တေလံးဂုပ်၊ လာတ်း = ပေးမီးဂျေကခင်လာတ်းခွမ်းဖျေ၊ သျှ၊ တိုင်၊ လိုဝ်တိုင်၊
ပိုင်လိုဝ်ပေးကမ်၊ မီးဂျေကခင်ဖုလ်၊ ခခင်ကထိုင်းခပ၊ မခင်းလိုဝ်ရှ်းဂျေခခင်ယူ၊ တိုတ်၊
တိုတ်၊ ခင်းလိုဝ်းလင်းတျှ။
ရှ်းမခင်းလာတ်းတီးတူဝ်လင်းဂပ်၊ ကိတ်၊ တင်း တီးဖြူးပီခင်လင်းရှင်းဂုလ်းမခင်းတျှ။

1 Corinthians 14:29-33 Two or three prophets should speak, and the others should weigh carefully what is said. And if a revelation comes to someone who is sitting down, the first speaker should stop. For you can all prophesy in turn so that everyone may be instructed and encouraged. The spirits of prophets are subject to the control of prophets. For God is not a God of disorder but of peace.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၄:၂၉-၃၃ ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက်
ဖြစ်စေ၊ ဟောပြော၍ အခြားသောသူတို့သည်စစ်ကြောဆင်ခြင်ကြစေ။ ထိုင်လျက်နေသောသူ
အား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည်တိတ်ဆိတ်စွာနေစေ၏။
အကြောင်း မူကား၊ ရှိသမျှတို့သည် သင်ခြင်းငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်းငှါ၎င်း၊
သင်တို့အသီးအသီး တယောက်နောက်တယောက် ပရောဖက်ပြုရသော အခွင့်ရှိကြ၏။
ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကိုချုပ်တည်းနိုင်ကြ၏။ ဘုရားသခင်သည်

ရုန်းရင်းခတ်သောအမှုကို ပြုစုတော် မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။

၁ ဂျော့ရီခ်၊ ထု ၁၄:၂၉-၃၃ ဂျိုးပရေးဇိတ်; သွင်ဂျေသမ်ဂျေ၊ ဂျေးလတ်; ဧလ; ဂျိုးပိုခ်; တင်၊ ဂျေလီတ်; ထမ်လီတ်; တူလ်းလီလီတု။ ပေးဂျေကန်ခင်းယူ၊ ဂျေးတီး; ဂျိမ်းဂွမ်းခေခေ လံ; ရူ၊ ပျ၊ ရှင်၊ လိုင်။ ဂျိုးဂျေကန်ဂျေးလတ်; ဂွယမ်းယူ၊ ကွန်တင်း ခေခေ ယူ၊ တီတ်၊ တီတ်၊ သေဂမ်း။ လွင်းမခင်းလမ်း၊ လွင်းခင်း၊ ဂျိတ်ခပ်ဂျေးမီးတင်းသီင်း; တင်းလူင် တန်းလံ; သွန်ကပ် လွင်းခင်း၊ ဂျိတ် ခပ်ဂျေးမီးတင်းသီင်း; တင်းလူင် တန်း လံ; သမ်းသျှ၊ လိုင် သူဂျေခိုင်; ယဝ်ဂျေခိုင်; ဂျင်းဇွဲဂျင်းမခင်း မီးကခွာင့်ကန်လံ; ဂျိတ်; ပရေးဇိတ်; ယူ၊ ကျေး။ ပရေးဇိတ်; တင်းလံဂျေး ချူဂ်လွဲဝိလိလ်၊ တူင်လင်း; ဂ်၊ လံ; ကျေး။ ဖြေးပီခ်လင်း; ကမ်၊ ဂျိတ်; တင်းကန်ကန်ဂီခ်ဂူခေ မေး။ လိုင် ခေခေ၊ ကန် ပီခ်ဂျေးခင်းလိုင်လင်း; ဂျေခင်းမူတ်းလင်၊ တင်းသီင်း; တင်းလူင်ခေခေ။ မခင်း လင်း; ပွင်ဂျိတ်; တင်းကန်ခေခေလေးယူ၊ ထုတ်၊ ထုတ်၊ ဂန်ကျေး။

Discussion: Orderly and peacefully

ဆွေးနွေးရန် = ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစုတော်မမူ။
သန့်ရှင်းသူတို့၏အသင်းတော်အပေါင်းတို့၌အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။
ကန်တေလံ; ကုပ်၊ လတ်; = ဖြေးပီခ်လင်း; ကမ်၊ ဂျိတ်; တင်းကန်ကန်ဂီခ်ဂူခေ မေး။ မခင်းလင်း; ပွင်ဂျိတ်; တင်းကန်ခေခေလေးယူ၊ ထုတ်၊ ထုတ်၊ ဂန်ကျေး။

1 Corinthians 14:6-12 Now, brothers, if I come to you and speak in tongues, what good will I be to you, unless I bring you some revelation or knowledge or prophecy or word of instruction? Even in the case of lifeless things that make sounds, such as the flute or harp, how will anyone know what tune is being played unless there is a distinction in the notes? Again, if the trumpet does not sound a clear call, who will get ready for battle? So it is with you. Unless you speak intelligible words with your tongue, how will anyone know what you are saying? You will just be speaking into the air. Undoubtedly there are all sorts of languages in the world, yet none of them is without meaning. If then I do not grasp the meaning of what someone is saying, I am a foreigner to the speaker, and he is a foreigner to me. So it is with you. Since you are eager to have spiritual gifts, try to excel in gifts that build up the church.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၄:၆-၁၂ ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသောဘာသာစကားဖြင့်ဟောပြောသော်လည်းဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအ တတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမသြဝါဒပေးခြင်းတခုခုကိုမပြုဘဲလျက်၊ သင်တို့အား ပြောလျှင်အဘယ်အကျိုးရှိအံ့နည်း။ ထိုနည်းတူအသံမြည်တတ်သောအဝိညာဏကစောင်း၊

ပလ္လေတို့သည်သေချာသောအသံနှင့်မြည်လျှင်စောင်းသံ၊ပလ္လေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း။တံပိုးခရာသည်လည်း၊မမှန်သောအသံနှင့်မြည်လျှင်၊အဘယ်သူသည်စစ်တိုက်ခြင်းငှါမိမိကိုယ်ကိုပြင်ဆင်မည်နည်း။ထိုနည်းတူ၊သင်တို့သည်နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်မြွက်သောစကားကိုအဘယ်သို့သိနိုင်မည်နည်း။အာကာသကောင်းကင်ကိုပြောသောသူကဲ့သို့ဖြစ်လိမ့်မည်။လူပြည်၌ဘာသာစကားမျိုးတို့သည်ဤမျှလောက်များ၍၊ရှိသမျှတို့သည်အနက်နှင့်ပြည့်စုံသည်မှန်စေတော့။ဘာသာစကား၏အနက်ကိုငါနားမလည်လျှင်၊ ပြောသောသူအား ငါသည်လူရိုင်းဖြစ်လိမ့်မည်။ ပြောသောသူသည်လည်း၊ ငါ့အားလူရိုင်းဖြစ်လိမ့်မည်။သို့ဖြစ်၍သင်တို့သည်ဝိညာဉ်ဆုကျေးဇူးတော်တို့ကိုအလွန်အလိုရှိကြသည်တွင် အသင်းတော်ကိုတည်ဆောက်ခြင်းငှါ ကြွယ်ဝပြည့်စုံမည်အကြောင်းကြိုးစားကြလော့။

၁ ဂေးရီခေံထု ၁၄:၆-၁၂ ပီး၊ဆွင့်ခပ်ဂိုလ်း၊ ပီဂ်သမ့် ဂပ်မးဂး၊တီး၊သူဇလး၊ ဂပ်တင်း၊ခွမ်း၊ဇေ၊သု၊တင်၊ထိုဝ်တင်၊ပိုင် ဂေး၊လတ်း၊သေဂေး၊ ပေး၊ဂပ်ကမ်၊ဂိုတ်း တင်း၊ကမ်၊ပျာခေံ၊လတ်း၊ပျာ၊တိုက်း၊လပ်း၊ ကမ်၊ခေံ တင်း၊ကမ်၊သွမ်၊ကတတ်း၊ပိုင်၊ လု၊ ကမ်၊ခေံ တင်း၊ကမ်၊ဂိုတ်း၊ပေး၊ဇေံတီး၊ ကမ်၊ခေံ တင်း၊ကမ်၊သင်၊သွမ် သုင်း၊မး၊ဇလး၊လတ်း၊တီး၊သူထိုင် တင်း၊မီး၊ကဂျုင်း၊ဂး၊သင်၊တီး၊သူ။ မိုခေံခေံ၊ခိုင်း၊ပိုင် ကဝိုင်၊လု၊ခေံ၊ဂဝီ၊ ကမ်၊ကွမ်၊သိုင်၊လင်း၊သိုင်၊မေး၊ခေံ ပီခေံပီ၊ သေကမ်၊ဝး၊ ပီခေံတိုင်၊ သေကမ်၊ဝး၊ ပေး၊ကမ်၊မီး၊သိုင်၊ကမ်၊ပီဂ်၊ပိုင်၊ဂမ်၊သိုင်၊ခိုခေံ၊သိုင်၊လုင်း၊ဇလး၊ လင်း၊မေး၊ယူ၊ဂုလ်း၊ထိုင် တင်း၊ဂိုတ်း၊ဂိုဝ်၊ဂူလ်း၊သိုင်၊ခွမ်း၊မခ်း။ ခေံခေံ၊ဂေး၊ပေး၊ကမ်၊ ဂိုတ်း၊တင်း၊သိုင်၊ကမ်၊မခ်း၊ကမ်၊မီခ်း၊ဇလး၊ မေး၊လင်း၊ယူ၊ထိုင်၊ဇေံလို့၊တင်း၊ခေံ၊ဂိုတ်း၊ တူဝ်၊လပ်း၊ဂပ်၊ဝံ၊ပုခေံ၊ကမ်၊တင်း၊တိုက်း၊သိုက်း။ မိုခေံခေံ၊ခေံ ပေး၊သူကမ်၊ဂပ်တင်း သူပ်း၊ခွမ်း၊ ကမ်၊ဂူငါး၊ခေံလတ်း၊ထိုင် ဇေံလို့၊တင်း၊ဂူ၊ ခွမ်း၊ကမ်၊သူလတ်း၊ခေံလံး။ တေ၊မိုခေံခေံ၊လတ်း၊ခွမ်း၊တေ၊လုမ်း၊က၊ဂ၊သု၊ဂင်၊ဂပ်၊ခေံ၊ဂုလ်း၊ဂေး။ ခွမ်း၊ဇေ၊သု၊ခေံ၊မိုင်း၊ဂုခေံခေံ ခေံခေံ၊လုင်၊လင်၊ထာခေံ၊ခေံ၊သေဂေး၊ ခွမ်း၊ဇေ၊သု၊ ကမ်၊ကမ်၊မီး၊ကထိုက်း၊ဇပ၊မခ်း၊ခေံ ကမ်၊မီး၊ခွမ်း၊ဇေ၊သု၊သေကမ်။ ပေး၊ဂပ်ကမ်၊ဂူ၊ ကထိုက်း၊ဇပ၊ခွမ်း၊ဇေ၊သု၊ခေံထိုင် ဂပ်တင်း၊ပီခေံ၊ဂုခေံ၊တင်၊ထိုဝ်တင်၊ခိုင်း၊တီး၊ဂေး၊ ကမ်၊လတ်း၊ခွမ်း၊ခေံ၊ဂေး။ ဂေး၊ကမ်၊လတ်း၊ခွမ်း၊ခေံ၊ဂေး၊တင်း၊ပီခေံ၊ဂုခေံ၊တင်၊ ထိုဝ်တင်၊ခိုင်း၊တီး၊ဂပ်၊ဂေး။ ပေး၊ပီခေံထိုင်၊ခေံထိုင် ထိုင်ခေံ၊ကမ်၊သူမီး ကလုဝ်၊ခွမ်း၊လံး၊သူ၊ဂေး၊လူး၊ဝိလို့လို့၊မုတ်း၊လင်၊လပ်း၊ခေံ၊လုင်၊လင်၊ခေံ ခတ်း၊လို့ခေံ၊သူ၊ ဂေး၊လူး၊ကမ်၊ဇတ၊ဂိုတ်း၊ထိုင်း၊လပ်း၊တု။

Discussion: Gifts that build up the Church

ဆွေးနွေးရန် = အသင်းတော်ကို တည်ဆောက်ခြင်းဖြစ်စေသော ဝိညာဉ်ဆုကျေးဇူး။
ကမ်၊တေ၊လံး၊ကုပ်၊လတ်း၊ = သူ၊ဂေး၊လူး၊ဝိလို့လို့၊မုတ်း၊လင်၊လပ်း၊ကမ်၊ပီခေံ၊တင်း၊
ကမ်၊ဇတ၊တင်း၊ထိုင်း၊လပ်း။